

Heb

Chapter 2

Burmese Interlinear

Reference: Burmese Judson Bible (1835)

1 Διὰ τοῦτο, δεῖ περισσοτέρως προσέχειν ἡμᾶς τοῖς
 -အားဖငြိ [G1223](#) ဤအကကြောင်း [G3778](#) လိုအပ်၏ [G1163](#) သာ၍များစွာ [G4057](#) မှတ်ရှု-ရန် [G4337](#) ငါတို့ [G1473](#) -ထို [G3588](#)
 ἀκουσθεῖσιν, μή ποτε παραρῶμεν.
 ကြားခဲ့သောအရာများ-ကို [G0191](#) မ [G3361](#) တစ်ချိန်က [G4219](#) လွင့်လျာရမည် [G3901](#)

ထိုကကြောင့်၊ ငါတို့သည် ကြားရသော ဒေသနာတစ်ကို မမေ့မလျော့မည်အကကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကမြည်။

2 εἰ γὰρ ὁ, δι' ἀγγέλων λαληθεῖς λόγος,
 အကယ်၍ [G1487](#) အဘယ်ကကြောင့်ဆိုသော် [G1063](#) -ထို [G3588](#) -အားဖငြိ [G1223](#) ကောင်းကင်တမန်များ [G0032](#) ပြောခဲ့သော [G2980](#) နှုတ်ကပတ်တော် [G3056](#)
 ἐγένετο βέβαιος, καὶ πᾶσα παράβασις καὶ παρακοή ἔλαβεν ἔνδικον
 ဖြစ်လာခဲ့ [G1096](#) တည်မပြော [G0949](#) -နှင့် [G2532](#) ခပ်သိမ်းသော [G3956](#) ကျူးလွန်ခြင်း [G3847](#) -နှင့် [G2532](#) နာမခံခြင်း [G3876](#) လက်ခံခဲ့ [G2983](#) တရားမျှတသော [G1738](#)
 μισθαποδοσίαν,
 အကျိုးဆပ်ခြင်း [G3405](#)

ကောင်းကင်တမန်များအားဖငြိ ထားတော်မူသော ဗျာဒိတ်တော်သည် တည်၍ ပြောမှားလွန်ကျူးခြင်း အမှ အမျိုးမျိုးတို့သည် ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊

3 πῶς ἡμεῖς ἐκφεισόμεθα τηλικαύτης ἀμελήσαντες σωτηρίας? -- ἦτις
 မည်မျှ [G4459](#) ငါတို့ [G1473](#) လွတ်လိမ့်မည်နည်း [G1628](#) ထိုမျှသော [G5082](#) လစ်လျူ၍ [G0272](#) ကယ်တင်ခြင်း-ကို [G4991](#) ထိုကယ်တင်ခြင်း [G3748](#)
 ἀρχὴν λαβοῦσα, λαλεῖσθαι διὰ τοῦ Κυρίου, ὑπὸ τῶν ἀκουσάντων,
 အစ-ကို [G0746](#) ပြောခြင်းခံရသော [G2983](#) -အားဖငြိ [G2980](#) -ထို [G1223](#) သခင် [G3588](#) -ထို [G2962](#) -အားဖငြိ [G5259](#) -ထို [G3588](#) ကြားခဲ့သူတို့ [G0191](#)
 εἰς ἡμᾶς ἐβεβαίωθη;
 -သို့ [G1519](#) ငါတို့-ကို [G1473](#) အတည်ပြုခြင်းခံရ၏ [G0950](#)

အစအစဉ်၌ သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေအားဖငြိ ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကင်းမြဲမည်နည်း။

4 συνειμαρτυροῦντος τοῦ Θεοῦ σημεῖοις τε καὶ τέρασιν, καὶ
 အတူသက်သေတော်မူလျက် -ထို ဘုရားသခင် နိမိတ်သမား -နှင့် -နှင့် အံ့သရများ -နှင့်
[G4901](#) [G3588](#) [G2316](#) [G4592](#) [G5037](#) [G2532](#) [G5059](#) [G2532](#)

ποικίλαις δυνάμεσιν, καὶ Πνεύματος Ἁγίου μερισμοῖς, κατὰ τὴν αὐτοῦ
 အမျိုးမျိုး တန်ခိုးများ -နှင့် ဝိညာဉ်တော် သန့်ရှင်းသော ခွဲဝေခြင်းများ -အလိုက် -ထို သူ-၏
[G4164](#) [G1411](#) [G2532](#) [G4151](#) [G0040](#) [G3311](#) [G2596](#) [G3588](#) [G0846](#)

စင်တရစ်၊
 အလိုချင်
[G2308](#)

ထိုသက်သေခံသောသူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့သရသော အမှုအားဖြင့်၊ ထူးဆန်းသောတန်ခိုး အထူးထူးအပြားပြားအားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသော ဆုကျေးဇူးအားဖြင့် သက်သေခံတော်မူပါ။

5 Οὐ γὰρ ἄγγελος ὑπέταξεν τὴν οἰκουμένην τὴν
 မ အဘယ်ကကြောင့်ဆိုသော် ကောင်းကင်တမန်များ-အား အုပ်စိုးလွှတ်တော်မူခဲ့ -ထို လောက -ထို
[G3756](#) [G1063](#) [G0032](#) [G5293](#) [G3588](#) [G3625](#) [G3588](#)

μέλλουσαν, περὶ ἧς λαλοῦμεν;
 လာလတုတို့သော -အကကြောင်း ထို ငါတို့ပုံပြန်
[G3195](#) [G4012](#) [G3739](#) [G2980](#)

ငါတို့ပုံပြန်ဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန်တို့၌ အပ်ပေးတော်မူ သည်မဟုတ်၊

6 διεμαρτύρατο δὲ πού τις, λέγων, τί ἔστιν
 သက်သေခံတော်မူခဲ့ -သော်လည်း တစ်နေရာ-၌ တစ်စုံတစ်ယောက် ပုံပြန်လျက် အဘယ် ဖြစ်သနည်း
[G1263](#) [G1161](#) [G4225](#) [G5100](#) [G3004](#) [G5101](#) [G1510](#)

ἄνθρωπος, ὅτι μὴνῆσκη αὐτοῦ, ἢ πῶς ἄνθρωπου, ὅτι ἐπισκέπτῃ
 လူ ထိုသို့ သင်မှတ်သော သူ-၏ သို့မဟုတ် သား လူ-၏ ထိုသို့ သင်ကြည့်ရှုသော
[G0444](#) [G3754](#) [G3403](#) [G0846](#) [G2228](#) [G5207](#) [G0444](#) [G3754](#) [G1980](#)

အပတ်တံ?
 သူ-ကို
[G0846](#)

ကျမ်းစာတချက်၌ တယောက်သောသူက၊ လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူ ဖြစ်၍ အကကြည့်အရှုကကြွာတော်မူရသနည်း။

7 ἠλάττωσας αὐτὸν, βραχὺ τι παρ' ἄγγελους; δόξῃ
 သင်နိမ့်ကျစေတော်မူခဲ့ သူ-ကို အနည်းငယ် တစ်စုံတစ်ရာ -ထက် ကောင်းကင်တမန်များ ဘုန်းတော်-ဖြင့်
[G1642](#) [G0846](#) [G1024](#) [G5100](#) [G3844](#) [G0032](#) [G1391](#)

καὶ τιμῇ, ἕστεφάνωσας αὐτόν, (καὶ κατέστησας αὐτόν ἐπὶ τὰ
 -နှင့် အသရေ-ဖြင့် သရဖူအသွင်းတော်မူခဲ့ သူ-ကို (-နှင့် ခန့်ထားတော်မူခဲ့ သူ-ကို -ပေါ် -ထို
[G2532](#) [G5092](#) [G4737](#) [G0846](#) [G2532](#) [G2525](#) [G0846](#) [G1909](#) [G3588](#)

ἔργα τῶν χειρῶν σου);
 အကျင့်အာ -ထို လက်များ သင်-၏)
[G2041](#) [G3588](#) [G5495](#) [G4771](#)

သူကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နိမ့်တော်မူပါ။ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပါ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊

8 πάντα ὑπέταξας ὑποκάτω τῶν ποδῶν αὐτοῦ. ἐν τῷ
 ခပ်သိမ်းသောအရာ ၎င်းအုပ်စိုးလွတ်တတ်မှုခွဲ -အောက် -ထို ခြေတစ်ဖျား သူ-၏ -၌ -ထို
[G3956](#) [G5293](#) [G5270](#) [G3588](#) [G4228](#) [G0846](#) [G1722](#) [G3588](#)

γὰρ ὑποτάξαι αὐτῷ τὰ πάντα, ὁὐδὲν ἀφ᾽ ἑαυτοῦ
 အဘယ်ကြောင့်ဆိုသော် အုပ်စိုးလွတ်-ရန် သူ-အား -ထို ခပ်သိမ်းသောအရာ မည်သည့်အရာမျှ ချန်လျှပ်ခဲ့
[G1063](#) [G5293](#) [G0846](#) [G3588](#) [G3956](#) [G3762](#) [G0863](#)

αὐτῷ ἄνυποτάκτων. ὅτι, οὐπω ὀρῶμεν αὐτῷ τὰ πάντα
 သူ-အား မနာခံသော ယခု -သော်လည်း မတူ ငါတို့မငြိ၏ သူ-အား -ထို ခပ်သိမ်းသောအရာ
[G0846](#) [G0506](#) [G3568](#) [G1161](#) [G3768](#) [G3708](#) [G0846](#) [G3588](#) [G3956](#)

ὑποταγμένα.
 အုပ်စိုးခြင်းခံရသော
[G5293](#)

ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတတ်မှုပီပြင် သက်သေခံသတည်း။ ခပ်သိမ်းသော အရာတို့ကို ချထားတတ်မှု၏ဟုဆိုသော်၊ မချမထားဘဲ ကျန်ရစ်သောအရာတစ်ခုမျှ မရှိချေ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့ မမမြင်ရကငြား။

9 τὸν δὲ βραχὺ τι παρ' ἀγγέλους, ἠλαττωμένον,
 -ထို -သော်လည်း အနည်းငယ် တစ်စုံတစ်ရာ -ထက် ကောင်းကင်တမန်များ နိမ့်ကျခြင်းခံရသော
[G3588](#) [G1161](#) [G1024](#) [G5100](#) [G3844](#) [G0032](#) [G1642](#)

βλέπομεν, Ἰησοῦν, διὰ τὸ πάθιμα τοῦ θανάτου, δόξαν καὶ
 ငါတို့မမြင်၏ ယရှေ့-ကို -အားဖွင့် -ထို ခံစားခြင်း -ထို သခေခြင်း-၏ ဘုန်းတော်-ဖွင့် -နှင့်
[G0991](#) [G2424](#) [G1223](#) [G3588](#) [G3804](#) [G3588](#) [G2288](#) [G1391](#) [G2532](#)

τιμῆν ἐστεφανωμένον; ὅπως χάριτι Θεοῦ, ὑπέρ
 အသရေ-ဖွင့် သရဖူအသွင်းတော်မှုခံခြင်းခံရသော -ရန် ကျေးဇူးတော်-ဖွင့် ဘုရားသခင်-၏ -အဖို့
[G5092](#) [G4737](#) [G3704](#) [G5485](#) [G2316](#) [G5228](#)

παντὸς γέυσεται θανάτου.
 ခပ်သိမ်းသော အရသာမမြှုပ်နှံရမည် သခေခြင်း-၏
[G3956](#) [G1089](#) [G2288](#)

ယရှေ့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖွင့် လူအပေါင်းတို့အတွက်ကြောင့် အသခံရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နိမ့်ပိုင်း၊ အသခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့ မမြင်ကြပါ။

10 Ἔπρεπεν γὰρ αὐτῷ, δι' ὅν τὰ πάντα, καὶ
 သင့်လျော်၏ အဘယ်ကြောင့်ဆိုသော် သူ-အဖို့ -အားဖွင့် ထိုသူ -ထို ခပ်သိမ်းသောအရာ -နှင့်
[G4241](#) [G1063](#) [G0846](#) [G1223](#) [G3739](#) [G3588](#) [G3956](#) [G2532](#)

δι' ὅν τὰ πάντα, πολλοὺς υἱοὺς εἰς δόξαν ἀγαγόντα,
 -အားဖွင့် ထိုသူ -ထို ခပ်သိမ်းသောအရာ များစွာ သားများ-ကို -သို့ ဘုန်းတော် ဆောင်ယူ၍
[G1223](#) [G3739](#) [G3588](#) [G3956](#) [G4183](#) [G5207](#) [G1519](#) [G1391](#) [G0071](#)

τὸν ἀρχηγὸν τῆς σωτηρίας αὐτῶν, διὰ παθημάτων, τελεωσάμεν.
 -ထို ခေါင်းဆောင် -ထို ကယ်တင်ခြင်း သူတို့-၏ -အားဖွင့် ခံစားခြင်းများ ပြည့်စုံစေ-ရန်
[G3588](#) [G0747](#) [G3588](#) [G4991](#) [G0846](#) [G1223](#) [G3804](#) [G5048](#)

အကြောင်းမူကား၊ များစွာသော သားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည်၊ ဒုက္ခဒေသာအားဖွင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။

11 ὁ τε γὰρ ἀγαθὸν, καὶ οἱ ἀγαθόμενοι, ἔξ
 -ထို -နှင့် အဘယ်ကကြောင့်ဆိုသော် သန့်ရှင်းစသောသူ -နှင့် -ထို သန့်ရှင်းခင်းခံရသူများ -မှ
[G3588](#) [G5037](#) [G1063](#) [G0037](#) [G2532](#) [G3588](#) [G0037](#) [G1537](#)
 ἐνὸς πάντες; δι' ἣν αἰτίαν, οὐκ ἐπαισχύνεται ἀδελφοὺς αὐτοῦς
 တစ်ဦး ခပ်သိမ်းသူအပေါင်း -အားဖြင့် ထို အကြောင်း မ ရှက်ရိုမ်း၏ ညီအစ်ကိုများ သူတို့-ကို
[G1520](#) [G3956](#) [G1223](#) [G3739](#) [G0156](#) [G3756](#) [G1870](#) [G0080](#) [G0846](#)
 καλεῖν,
 ခေါ်-ရန်
[G2564](#)

သန့်ရှင်းစတတ်သောသူနှင့် သန့်ရှင်းစအပ်သောသူများတို့သည် တပါးတည်းသော ပကတိရှိကြ၏။ ထိုကကြောင့်၊
 သန့်ရှင်းစတတ်သောသူသည် သန့်ရှင်းစအပ်သောသူတို့ကို ညီအစ်ကိုဟူ၍ ခေါ်ခင်းငှါ ရှက်ကကြောက်တတ်မမှု။ ထိုသို့
 ခေါ်သောအချက် ဟူမူကား၊

12 λέγων, Ἀπαγγεῶν τὸ ὄνομα σου τοῦ ἀδελφοῦ μου; ἐν
 ပြောလျက် ငါကပြောလိမ့်မည် -ထို နာမတော် သင်-၏ -ထို ညီအစ်ကိုများ-အား ငါ-၏ -၌
[G3004](#) [G0518](#) [G3588](#) [G3686](#) [G4771](#) [G3588](#) [G0080](#) [G1473](#) [G1722](#)
 μέσῳ ἐκκλησίας ὑμῶν σε.
 အလယ်-၌ အသင်းတော် ငါကျူးမည် သင်-ကို
[G3319](#) [G1577](#) [G5214](#) [G4771](#)

သိတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကပြောပြပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍
 သီချင်းဆိုပါမည်ဟု လာသတည်း။

13 καὶ πάλιν, Ἐγὼ ἔσομαι πεποιεῶς ἐπ' αὐτῷ. καὶ πάλιν, Ἴδοὺ, ἐγὼ,
 -နှင့် ထပ်မံ ငါ ငါဖြေလိမ့်မည် ယုံကြည်လျက် -ပေါ် သူ -နှင့် ထပ်မံ ကြည့် ငါ
[G2532](#) [G3825](#) [G1473](#) [G1510](#) [G3982](#) [G1909](#) [G0846](#) [G2532](#) [G3825](#) [G3708](#) [G1473](#)
 καὶ τὰ παιδία ἃ μοι ἔδωκεν ὁ Θεός.
 -နှင့် -ထို ကလေးများ ထိုကလေးများ-ကို ငါ-အဖို့ ပေးတော်မူခဲ့ -ထို ဘုရားသခင်
[G2532](#) [G3588](#) [G3813](#) [G3739](#) [G1473](#) [G1325](#) [G3588](#) [G2316](#)

တချက်ကား၊ ငါသည်ဘုရားသခင်ကို ကိုးစားမည်ဟု လာသတည်း။ တဖန်ကား၊ ငါမှစ၍ ငါ့အား ဘုရားသခင်
 ပေးတော်မူသောသူငယ်တို့သည် ရှိကြ၏ဟု လာသတည်း။

14 ἐπεὶ οὖν τὰ παιδία κεκοινώνηκεν αἵματος καὶ σαρκός καὶ,
 အကြောင်းမှာ -ထိုကကြောင့် -ထို ကလေးများ ပါဝင်ခဲ့၏ သွေး -နှင့် အသား -နှင့်
[G1893](#) [G3767](#) [G3588](#) [G3813](#) [G2841](#) [G0129](#) [G2532](#) [G4561](#) [G2532](#)
 αὐτὸς παραπλησίως μετέσχευ τῶν αὐτῶν, ἵνα διὰ τοῦ θανάτου,
 သူကိုယ်တိုင် ထိုနည်းတူ ပါဝင်ခဲ့ -ထို ဤအရာများ -ရန် -အားဖြင့် -ထို သခေငြိမ်း-၏
[G0846](#) [G3898](#) [G3348](#) [G3588](#) [G0846](#) [G2443](#) [G1223](#) [G3588](#) [G2288](#)
 καταργήσῃ τὸν τὸ κράτος ἔχοντα τοῦ θανάτου, τοῦτ' ἔστιν, τὸν διάβολον;
 ဖျက်ဆီး-ရန် -ထို -ထို တန်ခိုး ရှိသော -ထို သခေငြိမ်း-၏ ဤ ဖြစ်၏ -ထို မာရနာမ
[G2673](#) [G3588](#) [G3588](#) [G2904](#) [G2192](#) [G3588](#) [G2288](#) [G3778](#) [G1510](#) [G3588](#) [G1228](#)

ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြခြင်းကြောင့်၊ ခရစ်တော်သည် အသခေခံတော်မူ သောအားဖြင့်၊ သခေငြိမ်းတရားကို
 အစိုးရသော သူတည်းဟူသော မာရနတ်၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီး ခင်းငှါ၎င်း၊

15 καὶ ἀπαλλάξῃ, τούτους ὅσοι φόβῳ θανάτου, διὰ
 -နှင့် လွတ်လပ်-ရန် ကြိုသူတို့-ကို ထိုသူမျှသည်မျှ ကြောက်ခင်း-ဖြေ သခေငြီး-၏ -အားဖြေ
[G2532](#) [G0525](#) [G3778](#) [G3745](#) [G5401](#) [G2288](#) [G1223](#)
 παντός τοῦ ζῆν, ἔνοχοι ἦσαν δουλείας.
 ခပ်သိမ်းသခေ -ထို အသက်ရှင် အချုပ်သူများ ဖြစ်ခဲ့ကြ ကျန်ပညာ
[G3956](#) [G3588](#) [G2198](#) [G1777](#) [G1510](#) [G1397](#)

သဘာဝကိုကြောက်၍ တသက်လုံး ကျန်ခံရသခေ သူတို့ကို ကယ်လွတ်ခင်းငြိမ်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတတ်မူ၏။

16 οὐ γὰρ δὴ πού ἀγγέλων ἐπιλαμβάνεται, ἀλλὰ
 မ အဘယ်ကကြောင့်ဆိုသခေ အမှန်ပင် တစ်နရော-၌ ကောင်းကင်တမနသာ-ကို ဆုပ်ကိုင်၏ သို့သခေ
[G3756](#) [G1063](#) [G1211](#) [G4226](#) [G0032](#) [G1949](#) [G0235](#)
 σπέρματος Ἀβραὰμ ἐπιλαμβάνεται.
 အမျိုးအနွယ် အာဗရံ ဆုပ်ကိုင်၏
[G4690](#) [G0011](#) [G1949](#)

အကကြောင်းမူကား၊ ခရစ်တတ်သည် ကောင်းကင်တမန်တို့ကို မစတတ်မူသည်မဟုတ်၊ အာဗရံအမျိုး ကို မစတတ်မူ၏။

17 ὁθεν ὠφελεῖν, κατὰ πάντα τοῖς ἀδελφοῖς ὀμωοιθῆναι, ἵνα
 ထိုကကြောင့် တာဝနသာရှိခဲ့ -အလိုက် ခပ်သိမ်းသခေအရာ -ထို ညီအစ်ကိုများ တူညီ-ရန် -ရန်
[G3606](#) [G3784](#) [G2596](#) [G3956](#) [G3588](#) [G0080](#) [G3666](#) [G2443](#)
 ἐλεῆμων γένηται, καὶ πιστός, ἀρχιερεὺς τὰ πρὸς τὸν Θεόν,
 ကရုဏာရှိသခေ ဖြစ်လာ-ရန် -နှင့် ယုံကြည်ဖွယ် ယဇ်ပုရဗေဟိတ်ကကြီး -ထို -သို့ -ထို ဘုရားသခေ
[G1655](#) [G1096](#) [G2532](#) [G4103](#) [G0749](#) [G3588](#) [G4314](#) [G3588](#) [G2316](#)
 εἰς τὸ ἰλάσκεισθαι τὰς ἀμαρτίας τοῦ λαοῦ;
 -သို့ -ထို အကျိုးဖြေ-ရန် -ထို အပဋိများ -ထို လူမျိုး-၏
[G1519](#) [G3588](#) [G2433](#) [G3588](#) [G0266](#) [G3588](#) [G2992](#)

ထိုကကြောင့်၊ ခရစ်တတ်သည် လူတို့၏ အပဋိဖြေစရာအကကြောင်းကို စီရင်၍၊ ဘုရားသခေနှင့် စပ်ဆိုင် သခေအရာတို့၌ ကရုဏာနှင့်၎င်း၊ သစုစာနှင့်၎င်း ပြည့်စုံသခေ ယဇ်ပုရဗေဟိတ်အကကြီးဖြစ်အံ့သခေငါ့၊ မိမိညီအစ်ကို တို့နှင့် လုံးလုံးတူရသခေ အကကြောင်းရှိ၏။

18 ἐν ᾧ γὰρ πέπονθεν αὐτὸς, πειρασθείς, δύνανται τοῖς
 -၌ ထို အဘယ်ကကြောင့်ဆိုသခေ ခံစားခဲ့၏ သူကိုယ်တိုင် စိုးစမ်းခင်းခံရပီပြီ တတသာနိုင်၏ -ထို
[G1722](#) [G3739](#) [G1063](#) [G3958](#) [G0846](#) [G3985](#) [G1410](#) [G3588](#)
 πειραζομένων βουθήσεται.
 စိုးစမ်းခင်းခံရသူတို့-ကို ကညီ-ရန်
[G3985](#) [G0997](#)

ထိုသို့စိုးစမ်းနှောင့်ရှက်ခင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲခင်း၌ ကျင်လည်သခေကကြောင့်၊ စိုးစမ်း နှောင့်ရှက်ခင်းအမှုနှင့် တွေ့ကြုံသခေသူတို့ကို မစခင်းငါ့ တတ်နိုင်တတ်မူ၏။